

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

2
B

Handwritten text in Balinese script on a palm leaf manuscript strip, starting with a small decorative mark on the left.

3
A

Handwritten text in Balinese script on a palm leaf manuscript strip, starting with a small decorative mark on the left.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

3
B

1. *Pratiyadnyane* (Pratiyadnyane) ...
 2. ...
 3. ...
 4. ...
 5. ...

4
A

1. ...
 2. ...
 3. ...
 4. ...
 5. ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

6
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

7
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

8
B

සබව පුරාණ කතමනිවුරු මහලුකත පුරාණ සවන් කතමන
පුරාණ සවන් කතමන පුරාණ සවන් කතමන පුරාණ සවන් කතමන
පුරාණ සවන් කතමන පුරාණ සවන් කතමන පුරාණ සවන් කතමන
පුරාණ සවන් කතමන පුරාණ සවන් කතමන පුරාණ සවන් කතමන

9
A

සබව පුරාණ කතමනිවුරු මහලුකත පුරාණ සවන් කතමන
පුරාණ සවන් කතමන පුරාණ සවන් කතමන පුරාණ සවන් කතමන
පුරාණ සවන් කතමන පුරාණ සවන් කතමන පුරාණ සවන් කතමන
පුරාණ සවන් කතමන පුරාණ සවන් කතමන පුරාණ සවන් කතමන

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

ω	9	B

Handwritten text in Balinese script on a palm leaf manuscript, with a small 'ω' symbol on the left margin.

ω	10	A

Handwritten text in Balinese script on a palm leaf manuscript, with a small 'ω' symbol on the left margin.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

10
B

...
 ...
 ...
 ...
 ...

11
A

...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

11
B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns.

12
A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

12
B

Handwritten text in Balinese script on a palm leaf manuscript strip, with a small label on the left containing the number 12 and the letter B.

13
B

Handwritten text in Balinese script on a palm leaf manuscript strip, with a small label on the left containing the number 13 and the letter B.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

13
A

13
A

...
 ...
 ...
 ...
 ...

14
A

14
A

...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

14
B

14 B

Handwritten text in Balinese script on a palm leaf manuscript strip.

15
A

15 A

Handwritten text in Balinese script on a palm leaf manuscript strip.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

15
B

15 B
 ...
 ...
 ...
 ...
 ...

16
A

16 A
 ...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

19
19 B

19 B

Handwritten text in Balinese script on a palm leaf manuscript strip.

20
20 A

20 A

Handwritten text in Balinese script on a palm leaf manuscript strip.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

20	B

1. ...
 2. ...
 3. ...
 4. ...
 5. ...

1. ...
 2. ...
 3. ...
 4. ...
 5. ...

21	A

1. ...
 2. ...
 3. ...
 4. ...
 5. ...

1. ...
 2. ...
 3. ...
 4. ...
 5. ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

21	B

21
B

...
 ...
 ...
 ...

22	A

22
A

...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

24
B

...
 ...
 ...
 ...
 ...

25
A

...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

27
B

Handwritten text in Balinese script on a palm leaf manuscript strip, labeled 27 B.

28
A

Handwritten text in Balinese script on a palm leaf manuscript strip, labeled 28 A.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

31
B

31 B
 ...
 ...
 ...
 ...
 ...

32
A

32 A
 ...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

32
 B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns by a central hole.

33
 A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns by a central hole.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

33
B

සර්වඥා පාදක පුද්ගලානුච්ඡාදන පද්ධතියක්
විධිමත් කොට තිබුණි. එහි අර්ථය වන්නේ
සමස්ත පුද්ගල පවුලකටම ඉහළම අධ්‍යාපන
සම්පත් සැපයීමට යනුවෙනි. (පුද්ගලානුච්ඡාදන
පද්ධතියක් පිළිබඳව විස්තරයක් ලෙස මෙහි
විස්තරයක් දක්වා ඇත.)

34
A

සමස්ත පුද්ගල පවුලකටම ඉහළම අධ්‍යාපන
සම්පත් සැපයීමට යනුවෙනි. (පුද්ගලානුච්ඡාදන
පද්ධතියක් පිළිබඳව විස්තරයක් ලෙස මෙහි
විස්තරයක් දක්වා ඇත.)

BABAD DALEM 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

36
 B

...
 ...
 ...
 ...
 ...

37
 A

...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

89	45
	B

Handwritten text in Balinese script on a palm leaf manuscript strip, labeled 45 B.

88	46
	A

Handwritten text in Balinese script on a palm leaf manuscript strip, labeled 46 A.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

48
B

...
 ...
 ...
 ...
 ...

49
A

...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

50
B

...
 ...
 ...
 ...
 ...
 ...

51
A

...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

977	51
	B

977

...
 ...
 ...
 ...
 ...

978	52
	A

978

...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

52
 B

...
 ...
 ...
 ...

53
 A

...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

53
B

53
B

...
 ...
 ...
 ...
 ...

54
A

54
A

...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

54
 B

၅၂
 ဟု ဝေဒါနံ ။ ဣတ္ထိယသီဝိယသုတ္တံ ဝိသုတ္တံ ဟောသော ဝိဘာဝါ
 မိ ။ ဣတ္ထိယသီဝိယသုတ္တံ ဝိသုတ္တံ ဟောသော ဝိဘာဝါ မိ ။
 ဣတ္ထိယသီဝိယသုတ္တံ ဝိသုတ္တံ ဟောသော ဝိဘာဝါ မိ ။
 ဣတ္ထိယသီဝိယသုတ္တံ ဝိသုတ္တံ ဟောသော ဝိဘာဝါ မိ ။

ဟု ဝေဒါနံ ။ ဣတ္ထိယသီဝိယသုတ္တံ ဝိသုတ္တံ ဟောသော ဝိဘာဝါ
 မိ ။ ဣတ္ထိယသီဝိယသုတ္တံ ဝိသုတ္တံ ဟောသော ဝိဘာဝါ မိ ။
 ဣတ္ထိယသီဝိယသုတ္တံ ဝိသုတ္တံ ဟောသော ဝိဘာဝါ မိ ။
 ဣတ္ထိယသီဝိယသုတ္တံ ဝိသုတ္တံ ဟောသော ဝိဘာဝါ မိ ။

55
 A

၅၅
 ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ
 ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ
 ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ
 ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ

ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ
 ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ
 ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ
 ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ ဝိသုတ္တံ

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

55	B
----	---

99

...
 ...
 ...
 ...
 ...

...
 ...
 ...
 ...
 ...

56	A
----	---

99

...
 ...
 ...
 ...
 ...

...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

56
 B

56
B
56
 ...
 ...
 ...
 ...
 ...

57
 A

57
A
57
 ...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

57
 B

...
 ...
 ...
 ...
 ...

58
 A

...
 ...
 ...
 ...
 ...

BABAD DALEM 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

58
 B

...
 ...
 ...
 ...
 ...

59
 A

...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

60
 B

...
 ...
 ...
 ...
 ...

61
 A

...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

61
B

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

62
A

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

62
 B

...
 ...
 ...
 ...
 ...
 ...

63
 A

...
 ...
 ...
 ...
 ...

BABAD DALEM 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

63
B

Handwritten text on a palm leaf manuscript strip, divided into two columns by a central hole. The script is Balinese. On the left side, there is a small handwritten mark resembling the number '76'.

64
A

Handwritten text on a palm leaf manuscript strip, divided into two columns by a central hole. The script is Balinese. On the left side, there is a small handwritten mark resembling the letter 'A'.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

65
B

၆၅

ကျွန်ုပ်တို့သည် ဤကျွန်ုပ်တို့၏ ပုဂ္ဂိုလ်များကို အကျွန်ုပ်တို့၏
ဥပဒေများနှင့် ယုံကြည်စိတ်ချစွာ စောင့်ရှောက်ပေးပါ။ ဤကျွန်ုပ်တို့၏
ကျွန်ုပ်တို့၏ စည်းကမ်းများကို အကျွန်ုပ်တို့၏ ဥပဒေများနှင့်
အညီအညွတ်စွာ လိုက်နာကြပါ။

ကျွန်ုပ်တို့သည် ဤကျွန်ုပ်တို့၏ ပုဂ္ဂိုလ်များကို အကျွန်ုပ်တို့၏
ဥပဒေများနှင့် ယုံကြည်စိတ်ချစွာ စောင့်ရှောက်ပေးပါ။ ဤကျွန်ုပ်တို့၏
ကျွန်ုပ်တို့၏ စည်းကမ်းများကို အကျွန်ုပ်တို့၏ ဥပဒေများနှင့်
အညီအညွတ်စွာ လိုက်နာကြပါ။

66
A

ကျွန်ုပ်တို့သည် ဤကျွန်ုပ်တို့၏ ပုဂ္ဂိုလ်များကို အကျွန်ုပ်တို့၏
ဥပဒေများနှင့် ယုံကြည်စိတ်ချစွာ စောင့်ရှောက်ပေးပါ။ ဤကျွန်ုပ်တို့၏
ကျွန်ုပ်တို့၏ စည်းကမ်းများကို အကျွန်ုပ်တို့၏ ဥပဒေများနှင့်
အညီအညွတ်စွာ လိုက်နာကြပါ။

ကျွန်ုပ်တို့သည် ဤကျွန်ုပ်တို့၏ ပုဂ္ဂိုလ်များကို အကျွန်ုပ်တို့၏
ဥပဒေများနှင့် ယုံကြည်စိတ်ချစွာ စောင့်ရှောက်ပေးပါ။ ဤကျွန်ုပ်တို့၏
ကျွန်ုပ်တို့၏ စည်းကမ်းများကို အကျွန်ုပ်တို့၏ ဥပဒေများနှင့်
အညီအညွတ်စွာ လိုက်နာကြပါ။

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

66
B

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns, starting from the left side of the leaf. The script is finely inscribed and covers most of the leaf's surface.

67
A

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns, starting from the left side of the leaf. The script is finely inscribed and covers most of the leaf's surface.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၂၆ 67
B

၂၆
၂၆
၂၆
၂၆
၂၆

၂၆
၂၆
၂၆
၂၆
၂၆

၂၆ 68
A

၂၆
၂၆
၂၆
၂၆
၂၆

၂၆
၂၆
၂၆
၂၆
၂၆

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

68
 B

၆၆
 စာပေပုံနှိပ်ရေးနှင့် စာအုပ်ဖြန့်ဖြူးရေးဦးစီးဌာန၊ နယူးဒီလီ၊ ဗမာပြည်
 စာပေနှင့် ဝတ္ထုတိုများကို ဖတ်ရှုရန်အတွက် စာအုပ်အမျိုးမျိုးကို
 ရရှိစေရန်အတွက် အစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။
 စာအုပ်အမျိုးမျိုးကို အစီအစဉ်များဖြင့် ဖြန့်ဖြူးပေးခဲ့ပါသည်။
 စာအုပ်အမျိုးမျိုးကို အစီအစဉ်များဖြင့် ဖြန့်ဖြူးပေးခဲ့ပါသည်။

စာပေပုံနှိပ်ရေးနှင့် စာအုပ်ဖြန့်ဖြူးရေးဦးစီးဌာန၊ နယူးဒီလီ၊ ဗမာပြည်
 စာပေနှင့် ဝတ္ထုတိုများကို ဖတ်ရှုရန်အတွက် စာအုပ်အမျိုးမျိုးကို
 ရရှိစေရန်အတွက် အစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။
 စာအုပ်အမျိုးမျိုးကို အစီအစဉ်များဖြင့် ဖြန့်ဖြူးပေးခဲ့ပါသည်။
 စာအုပ်အမျိုးမျိုးကို အစီအစဉ်များဖြင့် ဖြန့်ဖြူးပေးခဲ့ပါသည်။

69
 A

စာပေပုံနှိပ်ရေးနှင့် စာအုပ်ဖြန့်ဖြူးရေးဦးစီးဌာန၊ နယူးဒီလီ၊ ဗမာပြည်
 စာပေနှင့် ဝတ္ထုတိုများကို ဖတ်ရှုရန်အတွက် စာအုပ်အမျိုးမျိုးကို
 ရရှိစေရန်အတွက် အစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။
 စာအုပ်အမျိုးမျိုးကို အစီအစဉ်များဖြင့် ဖြန့်ဖြူးပေးခဲ့ပါသည်။
 စာအုပ်အမျိုးမျိုးကို အစီအစဉ်များဖြင့် ဖြန့်ဖြူးပေးခဲ့ပါသည်။

စာပေပုံနှိပ်ရေးနှင့် စာအုပ်ဖြန့်ဖြူးရေးဦးစီးဌာန၊ နယူးဒီလီ၊ ဗမာပြည်
 စာပေနှင့် ဝတ္ထုတိုများကို ဖတ်ရှုရန်အတွက် စာအုပ်အမျိုးမျိုးကို
 ရရှိစေရန်အတွက် အစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။
 စာအုပ်အမျိုးမျိုးကို အစီအစဉ်များဖြင့် ဖြန့်ဖြူးပေးခဲ့ပါသည်။
 စာအုပ်အမျိုးမျိုးကို အစီအစဉ်များဖြင့် ဖြန့်ဖြူးပေးခဲ့ပါသည်။

BABAD DALEM 03
*Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali*

aw	69
	B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns by a central hole. The script is finely etched and follows the traditional style of Balinese manuscripts.

no	70
	A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns by a central hole. The script is finely etched and follows the traditional style of Balinese manuscripts.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

70
 B

...
 ...
 ...
 ...
 ...

71
 A

...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

71
 B

...
 ...
 ...
 ...
 ...

72
 A

...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

72
B

၇၂

ကျွန်ုပ်တို့သည် နေပြည်တော်၌ နေထိုင်ရာတွင်
မိမိတို့၏ အဖေအမိတို့၏ အမည်အား နှစ်စဉ်
ထပ်မံတောင်းဆို၍ ရေးသားတင်ပြရမည်
ဟု နေပြည်တော် အစိုးရက နှစ်စဉ် တောင်းဆို
လာသည်ကို တွေ့ရသဖြင့် နေပြည်တော်
အစိုးရအား နှစ်စဉ် တောင်းဆိုရမည် ဟု
အမိန့်ပေးခဲ့ပါသည်။

ကျွန်ုပ်တို့သည် နေပြည်တော်၌ နေထိုင်ရာတွင်
မိမိတို့၏ အဖေအမိတို့၏ အမည်အား နှစ်စဉ်
ထပ်မံတောင်းဆို၍ ရေးသားတင်ပြရမည်
ဟု နေပြည်တော် အစိုးရက နှစ်စဉ် တောင်းဆို
လာသည်ကို တွေ့ရသဖြင့် နေပြည်တော်
အစိုးရအား နှစ်စဉ် တောင်းဆိုရမည် ဟု
အမိန့်ပေးခဲ့ပါသည်။

73
A

ကျွန်ုပ်တို့သည် နေပြည်တော်၌ နေထိုင်ရာတွင်
မိမိတို့၏ အဖေအမိတို့၏ အမည်အား နှစ်စဉ်
ထပ်မံတောင်းဆို၍ ရေးသားတင်ပြရမည်
ဟု နေပြည်တော် အစိုးရက နှစ်စဉ် တောင်းဆို
လာသည်ကို တွေ့ရသဖြင့် နေပြည်တော်
အစိုးရအား နှစ်စဉ် တောင်းဆိုရမည် ဟု
အမိန့်ပေးခဲ့ပါသည်။

ကျွန်ုပ်တို့သည် နေပြည်တော်၌ နေထိုင်ရာတွင်
မိမိတို့၏ အဖေအမိတို့၏ အမည်အား နှစ်စဉ်
ထပ်မံတောင်းဆို၍ ရေးသားတင်ပြရမည်
ဟု နေပြည်တော် အစိုးရက နှစ်စဉ် တောင်းဆို
လာသည်ကို တွေ့ရသဖြင့် နေပြည်တော်
အစိုးရအား နှစ်စဉ် တောင်းဆိုရမည် ဟု
အမိန့်ပေးခဲ့ပါသည်။

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

73
B

၇၃
 ရသေ့ဘုရားသည် ဘုရားလိင်္ဂကြီးကို ရေးဆွဲပေးရာ ရသေ့ဘုရားသည်
 ဂူ၌ ဝေးဝေး၍ ရေးဆွဲရာ ရေးဆွဲရာ၌ ရှေးအခါက ပြုခဲ့သော
 အတိုင်း ဂူ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌
 ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌

74
A

၇၄
 ရှေးဘုရားသည် ဂူ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌
 ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌
 ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌
 ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌ ရေးဆွဲရာ၌

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

74
B

74
B
74
B

74
B
74
B

75
A

75
A
75
A

75
A
75
A

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

75
 B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns.

76
 A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

76
B

Handwritten text in Balinese script on a palm leaf, divided into two columns. The left column begins with a small symbol resembling a crescent moon and a star, followed by several lines of text. The right column also contains several lines of text.

77
A

Handwritten text in Balinese script on a palm leaf, divided into two columns. The left column begins with a small symbol resembling a crescent moon and a star, followed by several lines of text. The right column also contains several lines of text.

BABAD DALEM 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

നവ	78
	B

പരമേശ്വരൻ മഹാഭക്തൻ പരമേശ്വരൻ മഹാഭക്തൻ മഹാഭക്തൻ മഹാഭക്തൻ
 മഹാഭക്തൻ മഹാഭക്തൻ മഹാഭക്തൻ മഹാഭക്തൻ മഹാഭക്തൻ മഹാഭക്തൻ
 മഹാഭക്തൻ മഹാഭക്തൻ മഹാഭക്തൻ മഹാഭക്തൻ മഹാഭക്തൻ മഹാഭക്തൻ
 മഹാഭക്തൻ മഹാഭക്തൻ മഹാഭക്തൻ മഹാഭക്തൻ മഹാഭക്തൻ മഹാഭക്തൻ

നവ	79
	A

പരമേശ്വരൻ മഹാഭക്തൻ പരമേശ്വരൻ മഹാഭക്തൻ പരമേശ്വരൻ മഹാഭക്തൻ
 പരമേശ്വരൻ മഹാഭക്തൻ പരമേശ്വരൻ മഹാഭക്തൻ പരമേശ്വരൻ മഹാഭക്തൻ
 പരമേശ്വരൻ മഹാഭക്തൻ പരമേശ്വരൻ മഹാഭക്തൻ പരമേശ്വരൻ മഹാഭക്തൻ
 പരമേശ്വരൻ മഹാഭക്തൻ പരമേശ്വരൻ മഹാഭക്തൻ പരമേശ്വരൻ മഹാഭക്തൻ

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၄၀ 80
B

ပုံ
ဤစာတမ်းသည် ဘုရားရှင်တို့၏ နာမည်ကို ဝတ်စားသော အားဖြင့်
ပုဂံတွင် နေထိုင်ကြပြီး ဤစာတမ်းကို ရေးသားခဲ့ကြောင်း မိမိတို့၏
အားဖြင့် ဝတ်စားသော အားဖြင့် ဝတ်စားသော အားဖြင့် ဝတ်စားသော
အားဖြင့် ဝတ်စားသော အားဖြင့် ဝတ်စားသော အားဖြင့် ဝတ်စားသော
အားဖြင့် ဝတ်စားသော အားဖြင့် ဝတ်စားသော အားဖြင့် ဝတ်စားသော

၄၇ 81
A

ဤစာတမ်းသည် ဘုရားရှင်တို့၏ နာမည်ကို ဝတ်စားသော အားဖြင့်
ပုဂံတွင် နေထိုင်ကြပြီး ဤစာတမ်းကို ရေးသားခဲ့ကြောင်း မိမိတို့၏
အားဖြင့် ဝတ်စားသော အားဖြင့် ဝတ်စားသော အားဖြင့် ဝတ်စားသော
အားဖြင့် ဝတ်စားသော အားဖြင့် ဝတ်စားသော အားဖြင့် ဝတ်စားသော
အားဖြင့် ဝတ်စားသော အားဖြင့် ဝတ်စားသော အားဖြင့် ဝတ်စားသော

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

81
B

...
 ...
 ...
 ...
 ...

82
A

...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

82
 B

...
 ...
 ...
 ...
 ...

83
 A

...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

83
B

83
B
83
B

84
A

84
A
84
A

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

84
B

...
 ...
 ...
 ...
 ...
 ...

85
A

...
 ...
 ...
 ...
 ...
 ...

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

85
85
B

Handwritten Balinese script on a palm-leaf manuscript strip, likely containing a historical or genealogical record. The text is written in two columns and includes the character 'Bal' at the beginning.

86
86
A

Handwritten Balinese script on a palm-leaf manuscript strip, continuing the historical or genealogical record. The text is written in two columns.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

86
B

၅၂၄
တၢ်ကၢၤဒၢၤဝၢၤ
နွၢ်မိဃၢၤတၢ်ကၢၤဝၢၤ
တၢ်မိဃၢၤတၢ်ကၢၤဝၢၤ
တၢ်မိဃၢၤတၢ်ကၢၤဝၢၤ

87
A

၅၂၅
တၢ်မိဃၢၤတၢ်ကၢၤဝၢၤ
တၢ်မိဃၢၤတၢ်ကၢၤဝၢၤ
တၢ်မိဃၢၤတၢ်ကၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤ
တၢ်မိဃၢၤတၢ်ကၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤဝၢၤ

BABAD DALEM 03
*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*

87
B

Handwritten text on a palm leaf manuscript strip, likely a Balinese inscription. The text is arranged in two columns and includes a small decorative mark on the left side.

88
A

Handwritten text on a palm leaf manuscript strip, likely a Balinese inscription. The text is arranged in two columns and includes a small decorative mark on the left side.

BABAD DALEM 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၁၄	89
	B

၁၄၈၅ ခုနှစ် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော်
 ၁၄၈၅ ခုနှစ် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော်
 ၁၄၈၅ ခုနှစ် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော်
 ၁၄၈၅ ခုနှစ် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော်

၁၄	90
	A

၁၄၈၅ ခုနှစ် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော်
 ၁၄၈၅ ခုနှစ် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော်
 ၁၄၈၅ ခုနှစ် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော်
 ၁၄၈၅ ခုနှစ် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော် ဝါဆိုလပြည့်ကျော်

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

91
91 B

Handwritten Balinese script on a palm leaf manuscript strip, organized into two columns. The script is densely packed and appears to be a form of historical or legal text.

92
92 A

Handwritten Balinese script on a palm leaf manuscript strip, organized into two columns. The script is densely packed and appears to be a form of historical or legal text.

BABAD DALEM 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

92
 B

...
 ...
 ...
 ...
 ...

93
 A

...
 ...
 ...
 ...
 ...

BABAD DALEM 03

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*

93
B

Handwritten text in Balinese script on a palm leaf. The text is arranged in two columns, separated by two circular holes. The script is finely etched and appears to be a historical or administrative record.

94
A

Handwritten text in Balinese script on a palm leaf. The text is arranged in two columns, separated by two circular holes. The script is finely etched and appears to be a historical or administrative record.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

№ 94
 B

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns, with a small hole on the left side for binding. The script is finely etched into the surface of the leaf.

№ 95
 A

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns, with a small hole on the left side for binding. The script is finely etched into the surface of the leaf.

BABAD DALEM 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

100	100
	B

100
 ...
 ...
 ...
 ...

101	101
	A

101
 ...
 ...
 ...
 ...

BABAD DALEM 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

103
 B

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns. The left column begins with a small symbol resembling a stylized '3' or a similar character. The script is dense and fills most of the length of the strip.

104
 A

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns. The script is dense and fills most of the length of the strip.

BABAD DALEM 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

104
 B

...
 ...
 ...
 ...
 ...

105
 A

...
 ...
 ...
 ...
 ...

BABAD DALEM 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

105
 B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two sections by a hole.

106
 A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two sections by a hole.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

106
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

107
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

BABAD DALEM 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

107
 B

Handwritten text in Balinese script on a palm leaf manuscript. The text is arranged in two columns. The left column begins with the characters 'ၵံၵ်' (Kankh) and 'ၵံၵ်' (Kankh). The right column begins with 'ၵိၵ်' (Kikh) and 'ၵိၵ်' (Kikh).

108
 A

Handwritten text in Balinese script on a palm leaf manuscript. The text is arranged in two columns. The left column begins with 'ၵိၵ်' (Kikh) and 'ၵိၵ်' (Kikh). The right column begins with 'ၵိၵ်' (Kikh) and 'ၵိၵ်' (Kikh).

BABAD DALEM 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

108
B

3104

Purusa panca kusira ...
... purnama ...

109
A

... purnama ...
... purnama ...

BABAD DALEM 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

109
 B

Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column begins with a small circular symbol. The right column contains a longer passage of text.

110
 A

Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column begins with a small circular symbol. The right column contains a longer passage of text.

BABAD DALEM 03

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

110
B

ꦱꦶꦲꦺꦩ

ꦠꦺꦃꦸꦛꦸꦂꦏꦸꦠꦸꦭꦸꦥꦤꦒꦶꦭꦭꦭꦏꦸꦱꦶꦭꦶꦠꦺꦃꦸꦛꦸꦂ
ꦩꦠꦸꦁꦸꦭꦶꦑꦸꦱꦸꦱꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶ
ꦠꦺꦃꦸꦛꦸꦂꦏꦸꦠꦸꦭꦸꦥꦤꦒꦶꦭꦭꦭꦏꦸꦱꦶꦭꦶꦠꦺꦃꦸꦛꦸꦂ
ꦩꦠꦸꦁꦸꦭꦶꦑꦸꦱꦸꦱꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶ

ꦠꦺꦃꦸꦛꦸꦂꦏꦸꦠꦸꦭꦸꦥꦤꦒꦶꦭꦭꦭꦏꦸꦱꦶꦭꦶꦠꦺꦃꦸꦛꦸꦂ
ꦩꦠꦸꦁꦸꦭꦶꦑꦸꦱꦸꦱꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶ
ꦠꦺꦃꦸꦛꦸꦂꦏꦸꦠꦸꦭꦸꦥꦤꦒꦶꦭꦭꦭꦏꦸꦱꦶꦭꦶꦠꦺꦃꦸꦛꦸꦂ
ꦩꦠꦸꦁꦸꦭꦶꦑꦸꦱꦸꦱꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶ

111
A

ꦱꦶꦲꦺꦩꦺꦤꦺꦴꦛꦸꦥꦸꦁꦸꦭꦶꦑꦸꦱꦸꦱꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶ
ꦠꦺꦃꦸꦛꦸꦂꦏꦸꦠꦸꦭꦸꦥꦤꦒꦶꦭꦭꦭꦏꦸꦱꦶꦭꦶꦠꦺꦃꦸꦛꦸꦂ
ꦩꦠꦸꦁꦸꦭꦶꦑꦸꦱꦸꦱꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶ
ꦠꦺꦃꦸꦛꦸꦂꦏꦸꦠꦸꦭꦸꦥꦤꦒꦶꦭꦭꦭꦏꦸꦱꦶꦭꦶꦠꦺꦃꦸꦛꦸꦂ
ꦩꦠꦸꦁꦸꦭꦶꦑꦸꦱꦸꦱꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶ

ꦱꦶꦲꦺꦩꦺꦤꦺꦴꦛꦸꦥꦸꦁꦸꦭꦶꦑꦸꦱꦸꦱꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶ
ꦠꦺꦃꦸꦛꦸꦂꦏꦸꦠꦸꦭꦸꦥꦤꦒꦶꦭꦭꦭꦏꦸꦱꦶꦭꦶꦠꦺꦃꦸꦛꦸꦂ
ꦩꦠꦸꦁꦸꦭꦶꦑꦸꦱꦸꦱꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶ
ꦠꦺꦃꦸꦛꦸꦂꦏꦸꦠꦸꦭꦸꦥꦤꦒꦶꦭꦭꦭꦏꦸꦱꦶꦭꦶꦠꦺꦃꦸꦛꦸꦂ
ꦩꦠꦸꦁꦸꦭꦶꦑꦸꦱꦸꦱꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶꦭꦶ

BABAD DALEM 03
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

111
 B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns by a central hole. The text is written in a traditional style with dark ink on the natural brown color of the leaf.

112
 A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns by a central hole. The text is written in a traditional style with dark ink on the natural brown color of the leaf.

BABAD DALEM 03
*Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali*

114
 B

Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column begins with a small symbol resembling a stylized '6' or '9'. The right column contains several lines of text, including a prominent character that looks like '2'.

115
 A


Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column starts with a character resembling '3'. The right column contains several lines of text, including a character resembling '2'.

BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

115

115

B



BABAD DALEM 03
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

